

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ကသခ)-၀၁-၀၁(က)

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)နှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၆ တို့အရ ကုန်စည်ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် ကုန်သွယ်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းကို စတင်လုပ်ကိုင်ကြောင်း အကြောင်းကြားစာ

ရက်စွဲ၊ -----

သို့

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

အောက်ဖော်ပြပါ ထုတ်လုပ်မှု/ ကုန်သွယ်မှု/ ဝန်ဆောင်မှု(များ)ကို အောက်ပါလုပ်ငန်းလိပ်စာတွင်-----ခုနှစ်၊
-----လ၊ -----ရက်နေ့မှစ၍ စတင်ဆောင်ရွက်ပါကြောင်း အကြောင်းကြားပါသည် -

၁။ ထုတ်လုပ်သည့် ကုန်စည်/ ဆောင်ရွက်သည့်ကုန်သွယ်မှု/ ဝန်ဆောင်မှုများ-----

၂။ ထုတ်လုပ်မှု/ ကုန်သွယ်မှု/ ဝန်ဆောင်မှု ဆောင်ရွက်သည့် လုပ်ငန်းအဓိကတည်ရှိရာနေရာ -----

၃။ လုပ်ငန်းခွဲများ (လုပ်ငန်းခွဲ(၂)ခုထက်ပိုပါက နောက်ဆက်တွဲဖြင့် တင်ပြရန်)

(၁) -----

(၂) -----

လက်မှတ်-----

အမည် -----

တာဝန်-----

ဖုန်း၊ e-mail၊ လိပ်စာ-----

ရုံးတံဆိပ်

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ထမ်း----- အတွက် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(ခ)နှင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၆ တို့အရ ကုန်စည်ထုတ်လုပ်မှု လုပ်ငန်း သို့မဟုတ် ကုန်သွယ်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း စတင်လုပ်ကိုင် ကြောင်း အကြောင်းကြားစာပုံစံ(၁)စောင်ကို ဦး/ဒေါ် ----- ထံမှ လက်ခံရရှိပါသည်။ ပင်စာမှတ်ပုံတင်အမှတ် ----- ဖြင့် မှတ်ပုံတင်ပြီးဖြစ်သည်။

လက်မှတ် -----

အမည် -----

ရာထူး -----

ရက်စွဲ၊-----

-----ရုံး

